

搖櫓。/ လျှေ ~ သည်။ 划船。⑨扑(翅): အတောင် ~ ရှုပံ့သူးသည်။ 振翅飞走了。⑩眨(眼): မျက်တောင် ~ သည်။ 眨眼。⑪扇: ယပ် ~ တယ်။ 扇扇子。⑫用脚掌侧向上踢: ခြင်: ~ သည်။ 踢藤球。⑬掷,扔: အန် ~ သည်။ 掷骰子。⑭除净: တံမြက် ~ သည်။ 扫除。⑮砍,伐: တော်သီကြို့ ~ သူး၏။ 去林中采割藤条。⑯(用套索等)捕,捉: ငြက်နှုံကိုပိုက်နှင့် ~ လေသည်။ 用网捕鸟。⑰(用绳子等)度量: မျှုံးကြိုးနှင့် ~ သည်။ 用绳子量。⑲比较,打比方: ပြုပြန်နှင့် ~ သည်။ 用故事打比方。⑳绑篱笆,划界: ဝါး ~ သည်။ 划界。/ ဆိတ်များကိုမြှုံး ~ ရှုမွေ့ဖြူ၏။ 把羊圈起来饲养。㉑弄紧,锁上: လော့ ~ သည်။ 上锁。/ ခြေကျင်: ~ သည်။ 上脚镣。/ လက်ထိုး ~ သည်။ 上手铐。㉒惩罚: အက်ဒွဲ ~ တယ်။ 罚款。㉓(按需要的量)放入,注入: မျက်စဉ်း ~ သည်။ 上眼药。/ ဆား ~ သည်။ 放盐。/ ဆေး ~ သည်။ 下毒;下迷魂药。/ အဆိပ် ~ သည်။ 下毒药。㉔嵌(宝石等): ကျောက်မျက်ရတနာ ~ ထားသောလက်စွဲ 镶嵌宝石的戒指 ㉕满:多: ရှုပုံက် ~ သည်။ 混乱。II နှဲ <khat> (罕)床,榻  
 ခတ်ကုင်: နှဲ <khat kwin:> 桨架上拴桨的绳套、铁环等  
 ခတ်ခုံ: နှဲ <khat khon> 固定桨架的底部  
 ခတ်ချိုး နှဲ <khat khyo> 【植】缅甸乌木,一种带刺蔓生植物,嫩芽可食,块茎可入药止泻 *Dioscorea Burmanica*  
 ခတ်ချိုးဖောင် ကာ <khat khyo phaun> = ကတ်ကြိုးဖောင်  
 ခတ်ဆေးနှဲ <khat hsei:> (迷信者认为放入食物中即可使人按自己意志变化的)迷魂药  
 ခွဲကျကျပ်သီး နှဲ <khat t-ku kyat th-phi> 上身右侧长的淋巴结  
 ခွဲမန္ဒာ နှဲ <khat t-man du'> 加德满都(尼泊尔首都)  
 ခွဲ့ နှဲ <khat ta> 【植】一种野百合 *Lilium* (a species of land lily)  
 ခွဲ့ယာ နှဲ <khat ti' ya'> ①刹帝利(印度四大种姓之一)  
     ②发出黄色光泽的钻石  
 ခတ်တီး ကာ <khat ti:> 敲打,敲击  
 ခတ်တော် နှဲ <khat tet> 楣,长桨  
 ခတ်တိုင် နှဲ <khat tain> 桨架  
 ခတ်တိုင်:ကျိုး နှဲ <khat tain: ngan> (喻)百事通,万事通  
 ခတ်နိုင် ကာ <khat hneit> 盖(印): ထံဆိပ် ~ သည်။ 盖印,盖章,盖戳子。  
 ခတ်ပိုက် နှဲ <khat pait> 一种捕鱼网  
 ခတ်ပတ် ကာ <khat pout> 殴打,打击  
 ခတ်ဖွဲ့ ကာ <khat phwe'> 绑,绑紧  
 ခတ်လေး နှဲ <gat hlei> 小舟,划子

ခတ်ဝါး နှဲ <khat wa:> 蛮鸟的一种竹制工具  
 ခုတ် ကာ <khout> ①砍,剁,斩: သစ် ~ သမား 伐木工 / တောက် ~ နှစ်ချက်ဖြတ်။ (成)砍一下,断成两半。意:一举两得。②制造金银器皿: ပန်းထိုး ~ သည်။ 打金银首饰。③(轮船,火车等)开动,行驶: တဖြည့်ဖြည်း ~ နေသောသင်္ဘာ 徐徐开动的轮船 / စက် ~ သည်။ 开机器。④簸(稻谷)  
 ခုတ်ချိုင် ကာ <khout khyain> 砍伐: သစ်ပင်ကို ~ သည်။ 砍树。  
 ခုတ်မော်: နှဲ <khout ng-man:> 【动】锯鳐,也叫: မော်စွဲယာသည်  
 ခုတ်စာ နှဲ <khout sa> 砍下来的木屑、木片  
 ခုတ်စိုး: ကာ <khout sin:> 剁碎,切细  
 ခုတ်ထစ် ကာ <khout htit> ①剁成段,砍成段 ②砍出痕迹来。  
 ခုတ်ထွင် ကာ <khout htwin> 砍除,清理(树丛野草等): တော်ချုံတိုက် ~ ရှုံးလင်းသည်။ 披荆斩棘。  
 ခုတ်ပိုင်: ကာ <khout pain:> 剁成段,砍断  
 ခုတ်ဖြတ် ကာ <khout phyat> 砍断,斩断: သူတို့ဟာအနောက်အဲ ဖွူးမှန်သူ့ကို ~ ပြီး 他们冲决一切束缚……  
 ခုတ်မော်: ကာ <khout maun:> (机器、轮船、火车、汽车等)开动,运转: ဒီဇယ်ဆိုင် ~ နိုင်သောက် 用柴油开动的机器 / ရေထဲထွင် ~ နိုင်သောသင်္ဘာရှုပ်ကလေး 能在水上行走的玩具小轮船  
 ခုတ်လုပ် ကာ <khout lout> (为了出售)砍伐木、竹等: တော်ထဲသို့သွေ့သစ်ဝါးတို့ကို ~ ကြသည်။ 到林中去砍伐树木和竹子。  
 ခုတ်လူ ကာ <khout hle:> 砍伐,砍倒,伐倒  
 ခုတ်သား နှဲ <khout tha:> 切成块的大鱼肉,剁成段儿的大鱼肉  
 ခေတ် I နှဲ <khit> ①时代,时期,朝代: ဂျုပ် ~ 日本统治时期 / အင်္ဂလာင် ~ 英国统治时期 / စိုးပြီး ~ 战后时期 / စစ်ကြံး ~ 战前 / ~ ပျက်ချို့ 亂世 ②运时期,发迹时期,兴旺时期 ③(古)人寰,人间: လူ ~ နတ်ရွှေ ~ 人间仙界 II နှဲ <khit> 现代的,当代的: ~ စာဆိုများ 当代作家  
 ခေတ်ကာလ နှဲ <khit ka la'> 时代,时期  
 ခေတ်ကော်: I ကာ <khit kaun:> 走运,发迹,得势,有威望: လုပ်သားပြည်သူများမလွှာကေန ~ ရမည်။ 劳动人民的美好日子一定会到来。/ မသမားကောင်တွေ ~ တုန်းက 坏人得势之时 II နှဲ <khit kaun:> 太平盛世  
 ခေတ်ကုန် ကာ <khit kon> 衰落,过时,气数已尽: ဂိုဏ်စိန်စွဲ ~ သွားပြီ။ 殖民主义制度已经衰落了。/ ဒီပုံစံများ ~ သွားပြီ။ 这种式样已经过时了。